


Ĕnyìùpá Lòng meì


သဘာဝအလှ





Huì sě̀u muanggú vongvui`pòng
cei ngúsě̀u haī kī zui
gá gítà.

စမ်းချောင်းလေးထဲမှာ ပုစွန်တွေနဲ့ ရောင်စုံငါးလေးတွေ
ကူးခတ်နေကြတယ်။



Huì kògú tiòpān haī aluìpang
pānluìgá gità.

စမ်းချောင်းလေးနံဘေးမှာ ပန်းလေးတွေစုံလင်စွာ
ဖူးပွင့်နေတယ်။



Tiòpān haī cyuatgú thokpisèù
haī muang Lui dei
pio zui gátà.

ပန်းပွင့်တွေကြားမှာ ရောင်စုံလိပ်ပြာလေးများဟာ
ပျော်ရွှင်စွာနဲ့ပဲ ပျံသန်းနေကြတယ်။




Thokpisëù haī pheī
vuìsatsëù haī cà zuì
zui kìgá piozui nūtà.

လိပ်ပြာလေးတွေနဲ့ အတူ ကျေးဇူးတင်လေးများလည်း
တေးသီချင်းတွေသီဆိုပြီး ပျံသန်းနေကြတယ်။



Èhom dei lölëúgá kaīpiat
sèù hai, kaīzëú sèù hai cei
zòng sèù haī muang
Luini tà.

သုတို့လေးတွေကိုကြည့်ပြီး ဘဲလေးတွေ၊ ရှဉ့်လေးတွေနဲ့
ယုန်ကလေးများပျော်လို့ နေကြတယ်။




Huì kògù zam Luìpù gài
quigú nyävō haī puang
zuigá gità.

စမ်းချောင်းတစ်ဖက်က သစ်ပင်တွေမှာ မျောက်မျိုးစုံ
ဆွေကစားနေကြတယ်။



Gai haī quigú Laxuì haī cei
Lavong nyiù haī
pio zuigá gità.

သစ်ပင်တွေရဲ့အထက်မှာ စွန်ကြီးတွေ၊
လင်းယုန်ငှက်တွေလည်း လေဟုန်စီးနေကြတယ်။



Ayuī zěùgá azuimiàngbūà
ěhom tiàm yap
an nikà.

နေဝင်လို့ မိုးချုပ်တော့ သူတို့အားလုံး အိပ်ပြီပေါ့။





လိုင်းနောင်(နာဂ) စာပေနှင့်ယဉ်ကျေးမှု ဦးဆောင်ဗဟိုကော်မတီမှ ရေးသားပြုစုသည်။

